

မာတိကာ

- ဒုတိယအကြိမ်နှိပ်ခြင်း အမှာစာ

- ကျမ်းဦးစကား

၁။ ကိုယ်ကျင့်တရား ပြဿနာ

၂။ အကောင်းနှင့် အဆိုး

၃။ အမှုသည်သာ ပဓာန

၄။ စေတနာ အသိပညာနှင့် အကျိုးတရား

၅။ ကိုယ်ကျင့်တရားနှင့် ချမ်းသာသုခ

၆။ သဘာဝတရားနှင့် အကောင်းအဆိုး

၇။ အခြားစဉ်းစားဖွယ်ရာများ

၈။ မိမိကိုယ်မိမိ အစိုးရမှု

၉။ ဇာတိစိတ်

၁၀။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ

၁၁။ ကာမနယ်မှ အကောင်းအဆိုး

၁၂။ မိမိအကျိုး သူတစ်ပါးအကျိုး	၁၄၀
၁၃။ အားထုတ်မှုနှင့် ယုံကြည်ချက်	၁၅၁
၁၄။ အလေ့အကျင့်	၁၆၀
၁၅။ လူ့အဖွဲ့အစည်းနှင့် ကိုယ်ကျင့်တရား	၁၆၉
၁၆။ ကိုယ်ကျင့်တရားမှ အကျိုးအမြတ်	၁၈၁
၁၇။ ဗုဒ္ဓစာပေမှ စိတ်ပညာနှင့် ကိုယ်ကျင့်တရား	၂၀၀
- ဖိုငြိမ်းပြုသောစာအုပ်များ	၂၃၄

၃

၇

၁၁

၂၀

၃၀

၄၀

၅၁

၆၁

၇၅

၈၆

၉၆

၁၀၉

၁၂၇

